

သွားများအကြောင်း အမြဲစဉ်းစားပါ သွားများအကြောင်း အမြဲစဉ်းစားပါ



စကတည်းကိုက သင့်ကလေး သွားများ ကျန်းမာစေဖို့ ဂရုစိုက်ပါ။ လွယ်လွယ်လေးပါ!

- ကလေးသွားများကို နေ့စဉ် နှစ်ကြိမ် ညင်သာစွာ တိုက်ပေးပါ။
ဖလူအိုရိုက်ပါတဲ့ သွားတိုက်ဆေး နည်းနည်းလေး သုံးပါ။
- ကလေးရဲ့ ပထမမွေးနေ့မတိုင်မီ သွားကုဆရာဝန်အား ပြပေးပါ။
အကြံပြုချက်နှင့်အညီ ဆက်ပြီး မှန်မှန်ပြပေးပါ။
- သွားပိုးစားခြင်းမှာ ဘက်တီးရီးယားကြောင့်ပါ။
သင့်ကလေးဟာ ဘက်တီးရီးယားကို သင့်ထံမှ “ကူးစက်” နိုင်တယ်။
 - သင့် သွားနှင့်ခံတွင်းကို ကျန်းမာအောင် ထားရှိပါ။
 - ခွက်များ သို့မဟုတ် ဇွန်းများကို ပေးမသုံးပါနှင့်။
- ပုလင်းများ သို့မဟုတ် သောက်ရန်ခွက်များထဲသို့ ရေ၊ နွားနို့ သို့မဟုတ် ဖော်မြူလာကိုသာ
ထည့်ပေးပါ။
- သင့်ကလေးကို ပုလင်း သို့မဟုတ် သောက်ရန်ခွက်နှင့်အတူ ပေးမအိပ်ပါနှင့်။
- ချိုရည်များနှင့် သကြားပါတဲ့ သောက်စရာများ၊ သစ်သီးရည် အပါအဝင်ကို ကန့်သတ်ပါ။

Medicaid နှင့် ကလေး ကျန်းမာရေး အာမခံ အစီအစဉ် (CHIP) က သွားကို သန့်ရှင်းပေးခြင်း၊
စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ဖလူအိုရိုက်၊ သွားဖုံးဆေးများနှင့် သွားဖါပေးမှုများ ကဲ့သို့သော
သွားဆိုင်ရာ ဝန်ဆောင်မှုများကို ကျခံပေးပါတယ်။ သင့်ကလေးဟာ ခံစားခွင့် ရှိနိုင်ပါတယ်!

သင့်ကလေးကို စာရင်းသွင်းရန်၊ **1-877-KIDS-NOW (543-7699)** ခေါ်ဆိုပါ သို့မဟုတ်
InsureKidsNow.gov မှာ ဝင်ကြည့်ပါ။ အာမခံ ရှိထားပြီလား? **InsureKidsNow.gov** ရှိ
သွားကုဆရာဝန် တည်နေရာကို အသုံးပြုပြီး အနီးဆုံး သွားကုဆရာဝန်ကို ရှာယူကာ ရက်ချိန်းရယူ
ရန် ယနေ့မှာကို ဖုန်းခေါ်ဆိုပါ။

